

USADHA WISNU JAPA~A

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

U/VII/14/DOKBUD



- USADA WISNU JAPA - 1 576

Panjang : 45 Cm. Lebar : 3,5 Cm.

Jumlah lembar : 29 lembar.

Asal : Desa Pernat, Bugbug, Karang-
asem.-

69/84-85

- USADA WISNU JAPA -

Panjang : 45 Cm. Lebar : 3,5 Cm.

Jumlah lembar : 29 lembar.

Asal : Desa Pernat, Bugbug, Karang-
asem.-



1

A

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3	B	<p> ၁၀ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ </p>	<p> ၁၀ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ </p>
---	---	--	--

4	A	<p> ၁၀ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ </p>	<p> ၁၀ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ </p>
---	---	--	--

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

9	5	<p> ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ </p>	<p> ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ </p>
B			

၆	6	<p> ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ၂၁၈ ၂၁၉ ၂၂၀ ၂၂၁ ၂၂၂ ၂၂၃ ၂၂၄ ၂၂၅ ၂၂၆ ၂၂၇ ၂၂၈ ၂၂၉ ၂၃၀ ၂၃၁ ၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆ ၂၃၇ ၂၃၈ ၂၃၉ ၂၄၀ ၂၄၁ ၂၄၂ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇ ၂၄၈ ၂၄၉ ၂၅၀ ၂၅၁ ၂၅၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ ၂၅၇ ၂၅၈ ၂၅၉ ၂၆၀ ၂၆၁ ၂၆၂ ၂၆၃ ၂၆၄ ၂၆၅ ၂၆၆ ၂၆၇ ၂၆၈ ၂၆၉ ၂၇၀ ၂၇၁ ၂၇၂ ၂၇၃ ၂၇၄ ၂၇၅ ၂၇၆ ၂၇၇ ၂၇၈ ၂၇၉ ၂၈၀ ၂၈၁ ၂၈၂ ၂၈၃ ၂၈၄ ၂၈၅ ၂၈၆ ၂၈၇ ၂၈၈ ၂၈၉ ၂၉၀ ၂၉၁ ၂၉၂ ၂၉၃ ၂၉၄ ၂၉၅ ၂၉၆ ၂၉၇ ၂၉၈ ၂၉၉ ၃၀၀ </p>
A		

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

6

B

Handwritten text in Balinese script on the left side of the palm leaf.

I

Handwritten text in Balinese script on the right side of the palm leaf.

7

A

Handwritten text in Balinese script on the left side of the palm leaf.

Handwritten text in Balinese script on the right side of the palm leaf.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

ဗ

7

B

Handwritten text in two columns on a palm leaf slip, likely a Japa. The script is a cursive Balinese form. The text is arranged in approximately 12 columns across the slip.

ဗ

8

A

Handwritten text in two columns on a palm leaf slip, continuing the Japa. The script is consistent with the top slip. The text is arranged in approximately 12 columns across the slip.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

ω	9
	B

Handwritten text in Balinese script on a palm leaf, with a metal fastener on the left and a circular stamp on the right.

ω	10
	A

Handwritten text in Balinese script on a palm leaf, with a metal fastener on the left and a circular stamp on the right.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၇၇

10

B

တစ်ခုလုံးကို နှစ်ခုခွဲ၍ အစွဲတစ်ခုမှာ ပုလဲပုလဲအသံအတိုင်း မိမိတို့
မိမိတို့အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့

တစ်ခုလုံးကို နှစ်ခုခွဲ၍ အစွဲတစ်ခုမှာ ပုလဲပုလဲအသံအတိုင်း မိမိတို့
မိမိတို့အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့

၇၇

11

A

တစ်ခုလုံးကို နှစ်ခုခွဲ၍ အစွဲတစ်ခုမှာ ပုလဲပုလဲအသံအတိုင်း မိမိတို့
မိမိတို့အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့

တစ်ခုလုံးကို နှစ်ခုခွဲ၍ အစွဲတစ်ခုမှာ ပုလဲပုလဲအသံအတိုင်း မိမိတို့
မိမိတို့အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့
အတွက် အသံပုလဲပုလဲကို အသံပုလဲပုလဲအတိုင်း မိမိတို့

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

11

B

Handwritten Balinese script on a palm leaf, starting with '11 B'. The text is arranged in approximately 10 horizontal lines.

Handwritten Balinese script on a palm leaf, starting with '11 B'. The text is arranged in approximately 10 horizontal lines.

12

A

Handwritten Balinese script on a palm leaf, starting with '12 A'. The text is arranged in approximately 10 horizontal lines.

Handwritten Balinese script on a palm leaf, starting with '12 A'. The text is arranged in approximately 10 horizontal lines.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

12

B

Handwritten text in Balinese script on the left side of the palm leaf.

Handwritten text in Balinese script on the right side of the palm leaf.

13

A

Handwritten text in Balinese script on the left side of the palm leaf.

Handwritten text in Balinese script on the right side of the palm leaf.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

14
B

Handwritten Balinese text on a palm leaf slip, consisting of two columns of script.

15
A

Handwritten Balinese text on a palm leaf slip, consisting of two columns of script.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၁၅

15

B

ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက်

ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက်

၁၆

16

A

ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက်

ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက် ဝိဇ္ဇာပုဂ္ဂိုလ်တို့၏အဖွဲ့အစည်းများကို ဦးစီးအုပ်ချုပ်စေရန်အတွက်

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

17

B

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

18

A

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

18
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

19
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

19	B	1. 2. 3. 4. 5. 6. 7. 8. 9. 10.	1. 2. 3. 4. 5. 6. 7. 8. 9. 10.
		1. 2. 3. 4. 5. 6. 7. 8. 9. 10.	1. 2. 3. 4. 5. 6. 7. 8. 9. 10.

20	A	1. 2. 3. 4. 5. 6. 7. 8. 9. 10.	1. 2. 3. 4. 5. 6. 7. 8. 9. 10.
		1. 2. 3. 4. 5. 6. 7. 8. 9. 10.	1. 2. 3. 4. 5. 6. 7. 8. 9. 10.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

20
B

Handwritten Balinese text on a palm leaf manuscript strip, consisting of two columns of script.

21
A

Handwritten Balinese text on a palm leaf manuscript strip, consisting of two columns of script.

USADHA WISNU JAPA~A

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၇

21

B

ဗုဒ္ဓအား နေထိုင်ရာမှာ စောင့်ရှောက်တတ်ရမည်။ ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်

ဗုဒ္ဓအား နေထိုင်ရာမှာ စောင့်ရှောက်တတ်ရမည်။ ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်

၅၈

22

A

ဗုဒ္ဓအား နေထိုင်ရာမှာ စောင့်ရှောက်တတ်ရမည်။ ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်

ဗုဒ္ဓအား နေထိုင်ရာမှာ စောင့်ရှောက်တတ်ရမည်။ ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်
ကဲ့သို့ အားပြုရမည်။ အနာဂတ်အတွက် ဗုဒ္ဓအား မဂ္ဂပုဂ္ဂိုလ်

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

22

B

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

23

A

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.

USADHA WISNU JAPA~A
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

23

B

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

24

A

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

26

B

Handwritten Balinese text on a palm leaf, likely a Japa (mantra) or prayer. The text is arranged in two columns, with the left column starting with a small symbol resembling a stylized '3' or '9'.

Handwritten Balinese text on a palm leaf, continuing the Japa or prayer. The text is arranged in two columns, with the left column starting with a small symbol resembling a stylized '3' or '9'.

27

A

Handwritten Balinese text on a palm leaf, likely a Japa (mantra) or prayer. The text is arranged in two columns, with the left column starting with a small symbol resembling a stylized '3' or '9'.

Handwritten Balinese text on a palm leaf, continuing the Japa or prayer. The text is arranged in two columns, with the left column starting with a small symbol resembling a stylized '3' or '9'.

USADHA WISNU JAPA~A
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

27

B

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

28

A

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

USADHA WISNU JAPA~A
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

28
B

၄၆
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်

ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်

29
A

ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်

ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်
ပုဂံဘက်က ဝန်တံဘဲလှည့်ကျက ရဟန်းတို့ ဝမ်းပူတော်ကတော် ပြုစဉ်

USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

29

29

B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns, separated by a central hole. The script is finely etched into the surface of the leaf.



USADHA WISNU JAPA~A

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

